

ဟဝာ / ဟဝါ နှိ <h-wa> [巴] ①泛指某事某物，那个：～ လေးယူခဲ့ပါ။ 把那个拿来。②对不知名字或不想叫名字的人的称呼。如：ကို～၊ မ～等

ဟဝာပွဲ / ဟဝါပွဲ က၊ <h-wa pyu> 泛指做某事

ဟဟရမ်းရမ်း ကဝါ <ha' ha' yan: yan:> 胡来，胡作非为

ဟာ I နဝါ <ha> ①空着，空虚： နေရာသိကျောင်းပိတ်ရက်မို့စာ သင်ခန်းများ～နေသည်။ 正值放暑假，教室都是空荡荡的。/ သေတ္တာ～နေသေးတယ်။ 箱子里还空着。②俄：ဝမ်းထဲ～နေသည်။ 肚子饿了。③张开着，没盖，露缝儿： အံ့ဆွဲ～နေသည်။ 抽屉没关严。抽屉空着。④造成缺陷： စာချည်းပဲဖတ်ယင်ကျန်းမာရေးဘက်မှာ～နေလိမ့်မယ်။ 光顾读书，会造成健康方面的缺陷。 II နှိ <ha> (口)

(泛指某物某事)东西，事၊ ခါခင်ဗျား～လား။ 这是你的东西吗？/ ဒီ～လားဟို～လား။ 这个还是那个？/ သူပြောတဲ့～ကိုကျမသဘောတူတယ်။ 我不同意他说的。 III ဝါ <ha> (口) ①主语助词： သွေးစည်းမှု～အင်အား၊ သွေးစည်းမှု～အောင်ပွဲ။ 团结就是力量，团结就是胜利。/ ဒါ～ကျနေတဲ့စာအုပ်ပဲ။ 这是我的书。/ အောင်မြင်မှုရရှိနိုင်တာ～သူတို့၏ကြိုးပမ်းမှုနှင့်လို့မရပါ။ 之所以能取得胜利与他们的努力是分不开的。②放在相同的两个代词中间(前面代词加အောက်ဖြစ်သံ)表示：……自己： သူ～သူပြေရှင်းပါစေ။ 让他自己去解决吧！/ ကိုယ့်～ကိုယ်လုပ်မယ်။ 我自己去做。③嘛！(对下辈或熟人之间用，带有强调的语气)၊ မသွားပါနဲ့～။ 别去嘛！/ အတူလေ့လာကြစို့～။ 一起学习嘛！/ အစောကြီးရှိပါသေးတယ်～။ 还早嘛！/ သိမှမသိပဲ～၊ ဘယ်ရေးပြနိုင်မှာလဲ။ 我根本不知道嘛！怎么能写给你看呢？ IV အါ <ha> 哎！(表示不耐烦，不同意，惊奇)၊ ～၊ ဆူလိုက်တာ။ 哎，真吵！/ ～ ဒီလိုမလုပ်နဲ့ကွာ။ 哎，别这样！/ ～ ဒါဘောမလိုချင်ဘူး။ 哎！这倒不需要。

ဟာကွက် နှိ <ha gwet> 空白点，漏洞，弱点，缺陷၊ စိမ်းကိန်းမှာ～မရှိအောင်သတိထားပါ။ 注意计划不要有漏洞。/ သိပ္ပံနှင့်အတတ်ပညာနယ်ပယ်မှ～ကိုဖြည့်စွက်လိုက်သည်။ 填补了科学技术领域中的空白。/ ～မရှိအောင်သရုပ်ဆောင်ထား၏။ (演员)演得完美无缺。

ဟာဂျီ နှိ <ha gyi> [阿]朝拜过麦加圣地的回教徒：～ဦးစိန် 朝过圣地的吴盛

ဟာတာကြီး ကဝါ <ha ta gyi> 空虚，空荡荡的၊ ဝမ်းထဲက～နှင့်။ 肚子空空的。

ဟာတိဟာတာ / ဟာတီးဟာတာ ကဝါ <ha ti' ha ta/ha ti: ha ta> 空虚，空荡荡၊ ဧည့်သည်များပြန်သွားသဖြင့်ကျွန်တော်တို့ခိမ်မှာ～ဖြစ်သွားသည်။ 客人们都回去了，家里显得空荡荡的。/ ရင်ထဲမှာ～ကြီးဖြစ်နေသည်။ 心里感到有些空虚。

ဟာနိဒသက နှိ <ha ni' da' th-ka> 开始老迈的年龄(指 51—60岁)

ဟာနိယအရွယ် နှိ <ha ni' ya' a-ywe> = ဟာနိဒသက

ဟာနုမာန် နှိ <ha nu' man> = ဟနုမာန်

ဟာနောင်ပဲ နှိ <ha naun pe:> 藜豆 Dolichos Lablab

ဟာဗားနား နှိ <ha ba: na:> 哈瓦那

ဟာမ နှိ <ha ma> (粗)婆娘，女人，娘儿们

ဟာမိုနီကာ နှိ <ha mo ni ka> [英 harmonica] 口琴

ဟာမိုနီယန် နှိ <ha mo ni yan> [英 harmonium] 簧风琴

ဟာမိုးနစ် နှိ <ha mo: nit> [英 harmonic] 【物】谐波，谐波音

ဟာလဝါ နှိ <ha l-wa> [印]哈勒瓦糕(以勃生市产的最著名，用糯米、白糖、椰汁、黄油、罌粟子、芝麻油等制成) ဟာလာ နှိ <ha la> 空着，开阔，敞开，～အိမ် 无墙壁的房子

ဟာလာဟင်းလင်း ကဝါ <ha la hin: lin:> 敞开着，空荡荡၊ မိုက်ထဲမှာ～ဖြစ်နေသည်။ 腹中空空的。/ တအိမ်လုံး～ဖြစ်သွားသည်။ 全家空荡荡的。

ဟာလေးဟေးလား ကဝါ <ha lei: hei: la:> 嘻嘻哈哈

ဟာဝါးကန် ကါ <ha wa: kan> 闲扯，胡扯，扯淡

ဟာဝါးပန်း ကါ <ha wa: pan:> 闲扯，胡扯，扯淡

ဟာဝေယံရှပ် နှိ <ha wei yan shat> [英 Hawaiian shirt] 夏威夷衫，短袖翻领衫

ဟာဘ နှိ <ha tha> [巴]幽默，诙谐，～ကား(电影)喜剧片 / ～ဇာတ်ဗြူ 滑稽戏，喜剧

ဟာဘနော ကါ <ha tha' hnaw:> 谈话诙谐，逗趣

ဟာဟာ မသါ <ha ha> 哈哈

ဟာဟာဟိဟိ မသါ <ha ha hi hi> 嘻嘻哈哈

ဟာဟာဟိုက်ဟိုက် ကဝါ <ha ha hait hait> 气喘喘地

ဟာဟင်း နှိ <ha hin:> 空着，敞着，无遮盖的

ဟား I ကါ <ha:> (俚) ①哈哈大笑： လူပြက်ကောင်းလွန်းလို့～နေရတယ်။ 丑角演得太好了，引人大笑。 ②嘲笑，取笑： ဒီလူတုံးလွန်းလို့လူတွေကဝိုင်း～ကြတယ်။ 这个人太笨了，人们都取笑他。 II မသါ <ha:> 哈哈(笑声)

ဟားခါးချင်း နှိ <ha: kha: khyin:> 哈卡钦族(钦族的一支)

ဟားတိုက် ကါ <ha: tait> 大笑၊ ခင်ဗျားတို့ဘာ～နေကြတာလဲ။ 你们在笑什么？/ ～၍ရယ်သည်။ 哈哈大笑。

ဟားလားဟီးလား ကဝါ <ha: la: hi: la:> 嘻嘻哈哈，开玩笑地၊ ဒီလိုအစည်းဝေးပွဲမှာ～မလုပ်ရ။ 在这种会议上不应嘻嘻哈哈。

ဟားဟား မသါ <ha: ha:> 哈哈

ဟိ ကါ <hi> (古)有၊ မ～။ 没有。

ဟိနယာန နှိ <hi' na' ya na> 【佛】小乘教

ဟိနယာနဂိုဏ်း နှိ <hi' na' ya na' gain:> 【佛】小乘教派

ဟိမဝန် နှိ <hi' m-wun> = ဟိမဝန္တာ